

11
 ກຸກຸກ ັກຸກ
 ລູກກ່າລເສົາ -ກ່າຍັກຕັກຕັກກລະເສົາ: -ກ່າຍັກ ັກຸກ
 H1469 H7064 H5782 H5404

: ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ
 H0084 H5375 H3947 H3671 H6566

ສູນລະເສົາ: ັກຸກກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ

12
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H5236 H0410 H0369 H5148 H0910 H3068

ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ

13
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H8570 H0398 H0776 H1116 H1116 H7392

: ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H6697 H2496 H8081 H5553 H1706 H3243

ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ

14
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H2459 H6629 H2461 H1241

ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H8354 H6025 H1818 H2406 H3629 H2459 H6260 H1316

: ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ
 H2561

ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ

15
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H5203 H3780 H5666 H8080 H1163 H3484 H8080

: ັກຸກ ັກຸກ ັກຸກ ັກຸກ
 -ກ່າຍັກຕັກຕັກກລະເສົາ -ກ່າຍັກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 H3444 H6697 H3484 H0433

ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ
 ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ ັກຸກ

:**ဂဗျဗျာ** **ဂဗျဗျာ** **ဂဗျဗျာ** **ဂဗျဗျာ** 16
 သူကိုအမျက်ထွက်ခဲ့သည် - ရှိလေများဖြင့် - အခင်းသူများဖြင့် သူကိုမညာလိုခဲ့သည်
[H3707](#) [H8441](#) [H7065](#)

သူတို့သည် အခင်းတပါးသောဘုရားအားဖြင့် ငြိစစကေ၏။ ရှိရာတွယ်သော အမှုအရာအားဖြင့် အမျက်တစ်ကို နှိုးဆော်က၏။

ဝိပဗ္ဗာ **ဝိပဗ္ဗာ** **အ** **ဝိပဗ္ဗာ** **ဂဗျဗျာ** **အ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** 17
 အသစ်များ သူတို့မသိခဲ့ - မဟုတ် ဘုရားများ - ဘုရား - မဟုတ် - နတ်များအား ယင်ကောင်းကင်ြာ၏
[H2319](#) [H3045](#) [H3808](#) [H0430](#) [H0433](#) [H3808](#) [H7700](#) [H2076](#)
: ဝိပဗ္ဗာ **ဝိပဗ္ဗာ** **အ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ**
 - သင့်ဘိုးဘေးများ သူတို့ကိုကကြက်ရှုမခဲ့ - မဟုတ် လာခဲ့ကြ - မကပြီမိက
[H0001](#) [H3808](#) [H0935](#) [H7138](#)

ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကကြက်ဘူးသော ဘုရားသစ်တို့ အား ယင်ပူဇော်က၏။

ဝိပဗ္ဗာ **အ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** 18
 သင့်ကိုဖွားမပြင်သော - ဘုရား - နှင့်မလေ၏ သင်မလေ၏ သင့်ကိုမဖွားသော - ကျောက်
[H0410](#) [H7911](#) [H7876](#) [H3205](#) [H6697](#)

သင်ဖြေရာမူလအမဖြေကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မလေ့လာပီပြီ

ဝိပဗ္ဗာ **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** 19
 - ကိုယ်တော်သားများ - အမျက်ကကြောင့်မှမှ - နှင့်အထင်မထားခဲ့ ထာဝရဘုရား - နှင့်မပြင်လေ၏
[H5006](#) [H3068](#) [H7200](#)
: ဝိပဗ္ဗာ
 - နှင့်ကိုယ်တော်သမီးများ
[H1323](#)

ထိုအမှုကို ထာဝရဘုရားမပြင်သောအခါ၊ အမျက် တစ်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊

ဝိပဗ္ဗာ **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** 20
 - သူတို့အဆုံး - မည်သည် ငါကကြွလိမ့်မည် - သူတို့ထံမှ - ငါမျက်နှာ ငါဖုံးကွယ်လိမ့်မည် - နှင့်မိန့်တော်မူလေ၏
[H0319](#) [H4100](#) [H7200](#) [H1992](#) [H6440](#) [H5641](#) [H0559](#)
: ဝိပဗ္ဗာ **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ**
 - သူတို့၌ - ယုံကြည်ခြင်း - မဟုတ် - သားများ သူတို့ - လှည့်လဲခြင်းများ - အမျိုးအဆက် - အကကြောင်းမူကား
[H0529](#) [H3808](#) [H1992](#) [H8419](#) [H1755](#)

ငါသည် ကိုယ်မျက်နှာကို သူတို့မှလွဲမည်။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကကြွမည်။ သဘာဝခိုင်မာ သောအမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်က၏။

ဝိပဗ္ဗာ **ဝိပဗ္ဗာ** **အ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** 21
 - သူတို့အချင်းအနီးများဖြင့် ငါ့ကိုအမျက်ထွက်ခဲ့သည် - ဘုရား - ဘုရားမဟုတ်သော ငါ့ကိုမညာလိုခဲ့သည် သူတို့
[H1892](#) [H3707](#) [H0410](#) [H3808](#) [H7065](#) [H1992](#)
: ဝိပဗ္ဗာ **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ** **ဝိပဗ္ဗာ**
 ငါ့အမျက်ထွက်စလေမိမ့်မည် - မိုက်မဲ့သော - ၌လူမျိုး - လူမျိုး - လူမျိုးမဟုတ်သော ငါ့မညာလိုစလေမိမ့်မည် - နှင့်ငါ
[H3707](#) [H5036](#) [H3808](#) [H7065](#) [H0589](#)

ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြိစ သစ်စိတ်ရှိစေခြင်းငှါ ပြုပြင်အချင်းနှိုးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ပြီ။ သို့ဖြစ်၍ မရော သော လူမျိုးအားဖြင့် သူတို့သည် ငြိစသစ်စိတ်ရှိစေခြင်း ငှါငှင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ငှင်း ငါပြုမည်။

תַּיִתּוּבָּ	לִישׁוּבָּ	אַע	תַּיִתּוּבָּ	שִׁבְעָה	תַּיִתּוּבָּ	שִׁבְעָה	בֵּי	22
အနိမ့်ဆုံး	-မရလေကက	-အထိ	-နှင့်လောင်လိမ့်မည်	-ငါ့အမျက်၌	လောင်ပီ	-မီး	-အကခြင်းမူကား	
H8482	H7585	H5704	H3344	H0639	H6919	H0784		
	: ልጆቻ	ገገገ	ህገገገ	ወገገ	ገገገ	ገገገ		
	-တမင်များ	-အမဖြများ	-နှင့်လောင်စလေမိမ့်မည်	-နှင့်အသီးအနှံ	-ပပြ	-နှင့်သုံးသွားလိမ့်မည်		
	H2022	H4146	H3857	H2981	H0776	H0398		

ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သေမရဏာနိုင်သို့ လောင်လိမ့်မည်။ မဖြနှင့်မဖြအသီး အနှံကို ကျွမ်းစ၍ တောင်ခမြင်းတိုင်အောင် လောင် လိမ့်မည်။

: ልጆ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	23
-သူတို့၌	ငါ့ကုန်ခန်းမည်	-ငါ့မပြများ	-ဆိုးယုတ်ခြင်းများ	-သူတို့အပေါ်	ငါစုပုံလိမ့်မည်	
	H3615	H2671			H5595	

သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မပြတို့ကို အကုန်အစင်ပစ်မည်။

ገገገ	24						
-နှင့်သွား	ခါးသေ	-နှင့်ကပ်သိပ်	-ကပ်သိပ်	-နှင့်ချွေးရန်းသူများ	-ငတ်သိပ်	အငတ်မွတ်သူများ	
H8127	H4815	H6986	H7565		H7458	H4198	
: ገገገ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	
-ဖုန်း	-တွားသေသူများ	-အဆိပ်	-နှင့်	-သူတို့၌	ငါလွတ်လိမ့်မည်	-တိရိစ္ဆာန်များ	
H6083		H2534			H7971	H0929	

သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသေဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကပြိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မဖြ၌ ကျင်လည်သော မဖြအဆိပ်ကို၎င်း၊ သူတို့၌ ငါစလွတ် မည်။

ገገገ	25								
နို့စို့သူ	-အပျို	-လည်း	-လူငယ်	-လည်း	အကခြက်	-နှင့်အခန်းများမှ	-ဓား	-လှဲ	
H3243	H1330	H1571	H0970	H1571	H0367	H2315	H2719	H2351	
							: ገገገ		
							-ဆိပ်		
							H7872		
							ገገገ		
							-ယောက်ျား		
							H0376		
							-နှင့်		

အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကခြက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို၎င်း၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြာသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။

: ገገገ	ገገገ	ገገገ	ገገገ	ገገገ	26
-သူတို့အမှတ်အရ	-လူမှ	ငါရပ်စလေမိမ့်မည်	ငါကွဲပြားစလေမိမ့်မည်	ငါပြောခဲ့သည်	
H2143	H0582		H6284	H0559	

ရန်သူ၏ ဓာန်မာန်ကို ငါမကခြက်လျှင်၎င်း၊

ገገገ	27							
-စို့	-သူတို့ရန်သူများ	မှားယွင်းမချင်း	-စို့	ငါပုံလိမ့်မည်	-ရန်သူ	-အမျက်	မဟုတ်လျှင်	
H6435			H6435		H0341		H3884	
: ገገገ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	ገገገ	
-ဤအရာကို	-အလုံးစုံ	ပပြသည်	ထာဝရဘုရား	-နှင့်မဟုတ်	မဖြသေ	-ကျွန်ုပ်တို့လက်	သူတို့ပြောချင်း	
H2063	H3605	H6466	H3068	H3808		H3027	H0559	

ရန်ဘက်ပြောသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြုဘုန်းကခြာသောငါတို့ လက်ရုံးပပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ ကို မဖြကခြွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကခြံ၏။

: ကရဝါဒ	ဝေဠာ	ပိဋက	ကရုဏာ	တရား	ပုဂ္ဂိုလ်	ပုဂ္ဂိုလ်	ပုဂ္ဂိုလ်	28
နားလည်ခြင်း	-သူတို့၌	-နှင့်မရှိ	သူတို့	-အကဲဖြတ်စဉ်	ပျက်စီးသော	-လူမျိုး	-အကဲဖြတ်မှုကား	
H8394		H0369	H1992	H6098	H0006			

အကဲဖြတ်မှုကား၊ သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။

: ဝေဠာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	29
-သူတို့အဆုံးကို	သူတို့နားလည်ကြိမ်မည်	-ဤအရာကို	သူတို့နားလည်ကြည့်	သူတို့ပညာရှိလျှင်	အိ	
H0319	H0995	H2063		H2449	H3863	

ပညာကိုရ၍ ဤအမှုကို နားလည်ကြပြီစေ သော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပြီစေသောဟု မိန့်တော်မူ၏။

ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	30
-သောင်းတစ်သောင်း	မောင်းထုတ်လိမ့်မည်	-နှင့်နှစ်ယောက်	-ထောင်	တစ်ယောက်	လိုက်လိမ့်မည်နည်း	မည်သို့
H7233	H5127	H8147	H0505	H0259	H7291	

ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက
-နှင့်ထာဝရဘုရား	သူတို့ကိုရောင်းချခဲ့သည်	-သူတို့ကျောက်	-အကဲဖြတ်မှုကား	-မဟုတ်	-အကယ်၍မဟုတ်လျှင်
H3068	H4376	H6697		H3808	

: ဝေဠာ
အပ်နှံခဲ့သည်
[H5462](#)

သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မူလျှင်၊ လူတစ်ယောက်သည် လူတစ်ယောက်ကို အဘယ်သို့ နှင်နှင်မည် နည်း။ လူနှစ်ယောက်သည် လူတစ်ယောက်ကို အဘယ်သို့ ပြောစေနိုင်မည်နည်း။

: ဝေဠာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	31
တရားသူများ	-နှင့်ကျွန်ုပ်တို့ရန်သူများ	-သူတို့ကျောက်	-ကျွန်ုပ်တို့ကျောက်ကဲ့သို့	-မဟုတ်	-အကဲဖြတ်မှုကား	
H6414	H0341	H6697	H6697	H3808		

ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။

ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	32
-ဂဓမ္မဓရ	-နှင့်လယ်ကွင်းများမှ	-သူတို့စပျစ်သီးနှယ်	-သေဆုံး	-စပျစ်သီးမှ	-အကဲဖြတ်မှုကား	
H6017	H7709	H1612	H5467	H1612		

: ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက
-သူတို့အတွက်	-ခါးသေအရာများ	-အခိုင်းများ	-အဆိပ်	-စပျစ်သီးများ	-သူတို့စပျစ်သီးများ
	H4846	H0811	H7219	H6025	H6025

သူတို့စပျစ်နှယ်ပင်သည် သေဆုံးစပျစ်နှယ်ပင် မျိုး၊ ဂဓမ္မဓရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသေအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြုတ်တိုသည် ခါးသေအရသာနှင့် ပြည့်စုံကြ၏။

: ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	33
-ရက်စက်သော	-မမြေများ	-နှင့်အဆိပ်	-သူတို့စပျစ်ရည်	-မငွေများ	-အဆိပ်	
H0393	H6620	H7219	H3196		H2534	

သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မမြေအဆိပ် အတောက်ဖြစ်၏။

: ကရုဏာ	ပိဋက	ပိဋက	ပိဋက	ပိဋက	ပိဋက	34
-ငါ့ဘဏ္ဍိုင်းများ၌	တံဆိပ်ထားသော	-ငါ့ထံ	သို့ဝက်ထားသော	ကိုယ်တော်	-မဟုတ်လား	
H0214	H2856	H5978	H3647	H1931	H3808	

ဤအမှုသည် ငါ့ထံမှာ သို့ထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

כִּי	וְלֹא	וְהָיָה	וְעַל	וְעַל	וְלֹא	וְלֹא	35
-အကကြောင်းမူကား	-သူတို့ခငြ်လှေကား	လှေလိမ့်မည်	-အချိန်၌	-နှင့်အပန္နိအလှန်ခငြ်	-လက်စား	-ငါ့	
	H7272	H4131	H6256	H8005	H5359		
: H6264	וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	וְהָיָה	
-သူတို့အတွက်	-လာလိမ့်မည်အရာများ	-နှင့်အလျင်	-သူတို့ကပ်သခငြ်	-နဂ	နိုးကပ်သည်		
	H6264		H0343	H3117	H7138		

အပဏ္ဍိတရားကို စီရင်ရသော အခွင့်၊ အပဏ္ဍိနှင့် အလျှောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခငြ်သည် ချစ်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပါပြီ။ သူတို့တွင်ကံပြုသောအမှုသည် အလျင်အမန် ရောက်လာလိမ့်မည်။

וְהָיָה	וְהָיָה	וְהָيָה	וְהָיָה	וְהָיָה	וְהָיָה	36
-ကိုယ်တော်အစအပျောက်	-နှင့်အပေါ်	-ကိုယ်တော်လူမျိုး	ထာဝရဘုရား	တရားစီရင်လိမ့်မည်	-အကကြောင်းမူကား	
H5650			H3068	H1777		
וְהָיָה	וְהָיָה	וְהָיָה	וְהָيָה	וְהָיָה	וְהָיָה	
-လက်	ကုန်ခန်းပီ	-အကကြောင်းမူကား	ကိုယ်တော်မငြ်လိမ့်မည်	-အကကြောင်းမူကား	သနားလိမ့်မည်	
H3027	H0235		H7200		H5162	
			: H6113	וְהָيָה	וְהָيָה	
			-နှင့်စွန့်လွှတ်ထားသော	-ချပ်ထားသော	-နှင့်ကုန်သွားပီ	
				H6113		

ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကကြောင်း၊ အချပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မငြ်သောအခါ၊ သူတို့အမှုကကြောင့် နောင် တရတော်မူလျက်။

וְהָיָה	וְהָيָה	וְהָיָה	וְהָيָה	וְהָيָה	37
-ကိုယ်တော်၌	သူတို့ခိုလှုံသော	-ကျောက်	-သူတို့ဘုရားများ	မည်သူ	-နှင့်ပငြ်လိမ့်မည်
	H2620	H6697	H0430	H0335	H0559

သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

וְהָيָה	וְהָيָה	וְהָيָה	וְהָيָה	וְהָيָה	38
-စပျစ်ရည်	သူတို့သောက်ခဲ့သည်	စားကငြ်မိမ့်မည်	-သူတို့ယင်ကောင်းများ	-အဆီငင်	-သည်
H3196	H8354	H0398	H2077	H2459	
: H1961	וְהָيָה	וְהָيָה	וְהָيָה	וְהָيָה	38
-အကာအကွယ်	-သင်တို့အပေါ်	ဖငြ်ပါစေ	-နှင့်သင်တို့ကိုကူညီပါစေ	ထလပါစေ	-သူတို့ပူသက်ရည်
		H1961	H5826		

သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သကဲ့ကား စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလစေ။

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
-ငါနှင့်အတူ	ဘုရား	-နှင့်မရှိ	ကိုယ်တော်သည်	ငါ	ငါ	-အကခြင်းမူကား	-ယခု ကြည့်ကပြော
H5978	H0430	H0369	H1931	H0589	H0589		H6258 H7200

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
-ငါ့လက်မှ	-နှင့်မရှိ	ငါကုသလိမ့်မည်	-နှင့်ငါ	ငါနာကျင်ခဲ့သည်	-နှင့်ငါအသက်ရှင်စသော	ငါသတ်သစ	ငါ
H3027	H0369	H7495	H0589	H4272	H2421	H4191	H0589

: ႃႃႃႃ
-ကယ်တင်သူ
[H5337](#)

ငါသည် ကိုယ်တိုင်အားဖဋ္ဌိ ဘုရားဖဋ္ဌိကခြင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကခြင်းကို၎င်း ကြည့်ရှုကပြော။ ငါသည် အသက်ကို သစေ၏။ အသက်ကိုလည်း ရှင်စ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
ငါ	အသက်ရှင်	-နှင့်ငါပြောလိမ့်မည်	-ငါ့လက်	-ကောင်းကင်	-သို့	ငါမြတ်လိမ့်မည်	-အကခြင်းမူကား
H0595		H0559	H3027	H8064	H0413	H5375	

: ႃႃႃႃ
-ထာဝရ
[H5769](#)

ငါသည် အစဉ်အမဲအသက်ရှင်ပ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျန်ဆို၏။

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
-ငါ့လက်	-တရားစီရင်၌	-နှင့်ကိုင်လိမ့်မည်	-ငါ့ဓား	-လက်နက်	ငါကျန်တော်လိမ့်မည်	-အကယ်၍	
H3027	H4941	H0270	H2719		H8150		

: ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
ငါအပြန်အလှန်လိမ့်မည်	-နှင့်ငါ့ကိုမုန်းသောသူများအား	-ငါ့ရန်သူများအား	-လက်စား	ငါပြန်လှန်လိမ့်မည်	
H8130				H5359	H7725

ငါသည် ပြောလက်သစထားကို သွေး၍၊ တရားစီရင်စပုဂ္ဂိုလ် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သစအပြစ်အ လျောက် ငါဆပ်ပေးမည်။

ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
-အထိုးခံရသူ	-သွေးမှ	-အသား	စားလိမ့်မည်	-နှင့်ငါ့ဓား	-သွေးဖဋ္ဌိ	-ငါ့မပြုံးများ	ငါယစ်စလိမ့်မည်
	H1818	H1320	H0398	H2719	H1818	H2671	H7937

: ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ	ႃႃႃႃ
-ရန်သူ	-ဖန်လဲခြင်းများ	-ခေါင်းမှ	-နှင့်သိမ်းသွားခြင်း
H0341	H6546		H7633

ငါ့မပြုံးတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သစသူ၊ လက်ရ သစသူတို့၏ အသွေး၊ ရန်သူအကဲအမူးတို့၏ ဦးခေါင်းကို စားသစက်လိမ့်မည်။

כִּי	מִכֵּן	הוּא	הָ	רָבָה	לֹא	וְ
-အကခြင်းမူကား	-သင်တို့ထံမှ	ကိုယ်တော်သည်	-အချည်းနီးသော	-စကား	-မဟုတ်	-အကခြင်းမူကား
		H1931	H7386	H1697	H3808	

הַ	עַל	יְמֵי	וַיָּבֹאוּ	הָ	וַיִּבְרָאוּ	וַיִּבְרָאוּ	הוּא
-ထိုမပြု	-အပေါ်	-နှစ်ရက်များ	သင်တို့ရှည်ကပြီလိမ့်မည်	-ဤ	-နှင့်ထိုစကားဖြေ	-သင်တို့အသက်	ကိုယ်တော်
H0127		H3117	H0748	H2088	H1697		H1931

ב	הַ	וַיִּבְרָאוּ	הָ	וַיִּבְרָאוּ	וַיִּבְרָאוּ	וַיִּבְרָאוּ	וַיִּבְרָאוּ
ပိုင်ဆိုင်ရန်	ပိုင်ဆိုင်ရန်	-ထိုနရောသို့	-ထိုယော်ဒန်	-ကို	ဖတ်ကျန်နေသော	သင်တို့	-သည်
H3423		H8033	H3383	H0853			

ဤအမှသည် သာမညအမှမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှဖြေ၏။ ယော်ဒန်မဖြေကိုကူး၍ ဝင်စားလတံ့သောပဋိပက္ခ ဤအမှကို စောင့်ရှောက်လျှင်၊ ကိုယ်အသက် တာရှည်ကပြီလိမ့်မည်ဟု ပြောဆို၏။

וַ	הָ	וַ	וַ	וַ	וַ	וַ	וַ
-ဟုဆိုရန်	-ဤ	-ထိုနရော	-အထူး၌	မောရှေ	-သို့	ထာဝရဘုရား	-နှင့်မိန့်တော်မူလ၏
H0559	H2088	H3117	H6106	H4872	H0413	H3068	H1696

ထိုနရောငြားတွင် ထာဝရဘုရားက၊ ယရောခေါ်မြေပြာဘက်၊ မောဘပဋိ အာဗရိမ်တောင်ရိုး၊ နမောတောင် ထိပ်ပေါ်သို့တက်၍၊

בְּ	וַ	וַ	וַ	וַ	וַ	וַ	וַ	וַ
-မောအပ်	-၌ပဋိ	-သည်	-နရော	-တောင်	-ဤ	-ထိုဖတ်ကျန်ခြင်း	-တောင်	-သို့
H4124	H0776		H2022	H2088	H5682	H2022	H0413	H5927

וַ	וַ	וַ	וַ	וַ	וַ	וַ	וַ	וַ	
ပေးသော	ငါ	-သည်	-ခါနစ်	-ပဋိ	-ကို	-နှင့်ကပြီလော	-ယရောခို	-မျက်နှာ	-အပေါ်
H5414	H0589		H0776	H0853	H7200		H3405	H6440	

וַ	וַ	וַ
ပိုင်ဆိုင်ရန်	ကုသရလေ	-သားများအား
H0272	H3478	

ကုသရလေ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနစ်ပဋိကို ကပြီလော့။

וַ	וַ	וַ	וַ	וַ	וַ	וַ	וַ
-သို့	-နှင့်စုဝေးစေလိမ့်မည်	-ထိုနရောသို့	တက်သွားသော	သင်	-သည်	-ထိုတောင်၌	-နှင့်သလော့
H0413	H0622	H8033	H5927			H2022	H4191

וַ	וַ	וַ	וַ	וַ	וַ	וַ	וַ
-နှင့်စုဝေးစေလိမ့်မည်	-ထိုတောင်	-ရှင်တောင်၌	-သင့်ညီ	အာရန်	သခွဲသော	-ကဲ့သို့	-သင့်လူမျိုးများ
H0622	H2022	H2023	H0251	H0175	H4191		

וַ	וַ
-ကိုယ်တော်လူမျိုးများ	-သို့
	H0413

သင့်အစ်ကို အာရန်သည် ဟောရတောင်ပေါ် မှာ သင်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သင်၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။

